

ဒေါ်ခင်ကြည် - ဖောင်ဒေးရှင်း

အမှတ် (၅၄/၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊

ဗဟန်းမြို့နယ်၊ ရန်ကုန်။

၁၅ရက် ဇန်နဝါရီလ ၂၀၁၆ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်

ဥက္ကဋ္ဌ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

အကြောင်းအရာ - ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ရွေ့လျားစာကြည့်တိုက် တိုးတက်မှုအစီရင်ခံစာ

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ကော့မှူး၊ နေပြည်တော်၊ ကလေး၊ နတ်မောက်၊ မြောင်းမြနှင့် အင်းစိန်တို့တွင် ကျွန်ုပ်တို့၏ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းလည်ပတ်မှု တိုးတက်မှုအစီရင်ခံစာကိုတင်ပြခြင်းအတွက် ကျွန်ုပ်အနေဖြင့် ကျေနပ် ဝမ်းမြောက်ပါသည်။

I. ကော့မှူးရွေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

I.A အသင်းဝင်

ဒီဇင်ဘာလကုန်အထိ အသင်းဝင် (၁၈,၆၃၁) ဦးဖြစ်ပါသည်။

အသင်းဝင်နှုန်းထားသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှနှုန်းထားနှင့်အတူတူဖြစ်ပါသည်။

I.B စာအုပ်ငှားရမ်းမှု

လက်ရှိတွင် ကော့မှူး၌ စာအုပ်စုစုပေါင်း (၂၇,၃၄၃)အုပ်ကို စာရင်းပြုစုထားရှိပြီး ငှားရမ်းလည်ပတ်လျက်ရှိပါသည်။ ၂၀၁၆ ဒီဇင်ဘာလအတွင်း စာအုပ်ငှားရမ်းမှုမှာ (၄,၂၂၃) ကြိမ် ဖြစ်ပါသည်။

ထို့ကြောင့် ကော့မှူးတွင် ၂၀၁၆ နိုဝင်ဘာလနှင့်စာလျှင် စာအုပ်ငှားရမ်းမှုမှာ (၂၇)% လျော့နည်းသွားပါသည်။ ဒီဇင်ဘာလ အတွင်းကျောင်းသား/သူများစာမေးပွဲ ဖြေဆိုနေခြင်းကြောင့် စာငှားအနည်းငယ်ကျဆင်းခြင်းဖြစ်ပါသည်။

ကျေးဇူးတင် လုပ်ငန်းစတင်လည်ပတ်သော ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ(၃ နှစ်ကျော်အတွင်း) စာအုပ်ငှားရမ်းမှု စုစုပေါင်း(၃၃၄,၈၄၆)ကြိမ်အထိရှိခဲ့ပါသည်။

တစ်လလျှင် စာအုပ်ငှားရမ်းလည်ပတ်မှု ပျမ်းမျှအရေအတွက်မှာ(၈,၁၆၆) ကြိမ်ဖြစ်ပြီးပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် (၁၂) ကြိမ် ပျမ်းမျှခြင်းအားဖြင့် ငှားရမ်းလည်ပတ်မှုရှိပါသည်။

အောက်ပါဇယားသည် ကျေးဇူးရွှေ့လျားစာကြည့်တိုက်၏လောလောဆယ် လှည့်လည်ရောက်ရှိနေသည့်ကျေးရွာ အရေအတွက်ဖြစ်ပါသည်။

လက်ရှိကျေးရွာများ MBL - ကျေးဇူး	
MBL - ဘတ်စ် ၁	ရွာ ၂၀
MBL -ဘတ်စ် ၂	၁၄ ရွာ
ထပ်ဆင့်ငှားဌာနခွဲ	၁၆ ရွာ
ကျေးရွာစုစုပေါင်း	ရွာ ၅၀

II.နေပြည်တော်ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

နေပြည်တော်လုပ်ငန်းလည်ပတ်မှုသည် ၂၀၁၆ ဒီဇင်ဘာလတွင်လည်း ကောင်းမွန်လျှက်ရှိပါသည်။ ထပ်ဆင့်ငှားဌာနခွဲများ အပါအဝင် ကျေးရွာ ၆၁ ရွာသို့ လှည့်လည်ရောက်ရှိနေပါသည်။

II.A အသင်းဝင်

နေပြည်တော်တွင် ၂၀၁၆ခုနှစ် ဒီဇင်ဘာလကုန်အထိ(၁၃,၃၇၇) ဦး အသင်းဝင်ရှိပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလနှင့်စာလျှင် အဖွဲ့ဝင်အရေအတွက် (၀.၇) % တိုးတက်မှုရှိပါသည်။

II.B စာအုပ်ငှားရမ်းမှု

နေပြည်တော်ရုံးတွင် စာအုပ် (၁၈,၆၈၁)အုပ်ကိုငှားရမ်းလည်ပတ်လျှက်ရှိပါသည်။ ဒီဇင်ဘာလအတွက် စာအုပ်ငှားရမ်းမှု အကြိမ်မှာ(၃,၅၂၄) ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၁၆ နိုဝင်ဘာလနှင့်စာပါကငှားရမ်းမှု (၁၁)% တိုးတက်မှုရှိပါသည်။ ၃၄ လ အတွင်းစာအုပ်ငှားရမ်းမှုအကြိမ် စုစုပေါင်း(၂၉၀,၃၃၆)ရှိပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ ငှားရမ်းမှု အရေအတွက်မှာ(၈,၅၃၉)ကြိမ် ဖြစ်ပြီး ပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၁၅ ကြိမ်ခန့်ငှားရမ်းလည်ပတ်မှုရှိပါသည်။

နေပြည်တော် ရွေ့လျားစာကြည့်တိုက်မှယခုလက်ရှိ ဝန်ဆောင်မှုပေးလျက်ရှိသည့် ကျေးရွာအရေအတွက်ကို အောက်တွင်ဖော်ပြထားပါသည်။

လက်ရှိကျေးရွာများ MBL - နေပြည်တော်	
နေပြည်တော်	၂၅ ရွာ
ပျဉ်းမနား	၂၀ ရွာ
ထပ်ဆင့်ငှားဌာနခွဲ	၁၆ ရွာ
ကျေးရွာစုစုပေါင်း	၆၁ ရွာ

III.ကလောရွေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

စာအုပ် (၁၁,၅၀၄)အုပ် ငှားရမ်းလည်ပတ်လျက်ရှိပါသည်။ စာကြည့်တိုက်များ၊ ရပ်ရွာထဲရှိအများပြည်သူစုဝေးရာနေရာများ၊ ဘဏ်များနှင့် ရုံးများအပါအဝင် နေရာ ၅၀ သို့ လှည့်လည်ရောက်ရှိနေပါသည်။ ရွေ့လျားစာကြည့်တိုက်ဘတ်စ်ကားများသည် ညောင်ရွှေ၊ ပင်းတယ နှင့် ရွာငံမြို့နယ်များသို့လည်းရောက်ပါသည်။ အသင်းဝင်ဦးရေမှာ (၉,၂၄၁) ဦးဖြစ်ပြီး ၂၀၁၆ နိုဝင်ဘာလနှင့်နှိုင်းယှဉ်လျှင် (၁)% ရာခိုင်နှုန်း တိုးတက်မှုရှိပါသည်။

စာအုပ်ငှားရမ်းမှု

ကလော - (၄,၄၆၅) ကြိမ်

၂၀၁၆ ခုနှစ် နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလတွင် စာအုပ်ငှားရမ်းမှုမှာ (၂၃)% လျော့နည်းသွားပါသည်။ ဒီဇင်ဘာလ အတွင်းကျောင်းသား/သူများစာမေးပွဲ ဖြေဆိုနေခြင်းကြောင့် စာငှားအနည်းငယ်ကျဆင်းခြင်းဖြစ်ပါသည်။

၂၀၁၅ ဖေဖော်ဝါရီမှ ၂၀၁၆ ဒီဇင်ဘာလအထိ (၂၃ လ အတွင်း) စုစုပေါင်းစာအုပ် (၈၈,၁၇၁)ကိုငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှုကြိမ်ရေမှာ (၃,၈၃၃) ကြိမ်ဖြစ်ပြီးပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၇.၆၆ ကြိမ်ငှားရမ်းမှုရှိပါသည်။

လက်ရှိကျေးရွာများ MBL - ကလော	
MBL - ဘတ်စ် ၁	၁၈ ရွာ
MBL - ဘတ်စ် ၂	၁၄ ရွာ
ထပ်ဆင့်ငှားဌာနခွဲ	၁၈ ရွာ
ရွာစုစုပေါင်း	ရွာ ၅၀

IV.နတ်မောက်ရွေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

၂၀၁၆ ဒီဇင်ဘာလတွင် နတ်မောက်၌လုပ်ငန်းလည်ပတ်မှုကောင်းမွန်နေပါသည်။ လက်ရှိတွင် နတ်မောက်၌ စာအုပ်စုစုပေါင်း(၉,၈၃၁)ကို စာရင်းပြုစုထားရှိပြီး ငှားရမ်းလည်ပတ်လျက်ရှိပါသည်။

IV.A အသင်းဝင်

နတ်မောက်တွင် ၂၀၁၆ခုနှစ် ဒီဇင်ဘာလကုန်အထိ(၉,၃၃၃) ဦး အသင်းဝင်ရှိပါသည်။ ၂၀၁၆ နိုဝင်ဘာလနှင့်နှိုင်းစာပါက အဖွဲ့ဝင်ဦးရေ (၂)%တိုးလာပါသည်။

IV.B စာအုပ်ငှားရမ်းမှု

နတ်မောက် - ၃,၁၁၂ ကြိမ်

ဒီဇင်ဘာလအတွင်း ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေခြင်းကြောင့် စာအုပ်ငှားရမ်းမှု အနေဖြင့် ၂၀၁၆ နိုဝင်ဘာလနှင့် နှိုင်းစာလျှင် (၅)% လျော့နည်းသွားပါသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ လုပ်ငန်းစတင်ချိန်မှစကာ (၁၅ လအတွင်း) စုစုပေါင်းစာအုပ် (၅၉,၆၁၇)ကို ပြည်သူ့လူထုကငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှုအကြိမ်ရေမှာ(၃,၅၀၆)ကြိမ် ဖြစ်ပြီးပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၆.၃၈ ကြိမ် ငှားရမ်းရပါသည်။ နတ်မောက်မှ လက်ရှိစာအုပ်ငှားရမ်းလည်ပတ်မှုဆောင်ရွက်နေသောကျေးရွာအရေအတွက်ကိုအောက်တွင်ဖော်ပြထားပါသည်။

*လက်ရှိကျေးရွာများ*MBL - နတ်မောက်	
MBL - ဘတ်စ်	၂၅ ရွာ
ထပ်ဆင့်ငှားငှာနခွဲ	၅ ရွာ
ကျေးရွာစုစုပေါင်း	၃၀ ရွာ

V.မြောင်းမြရွှေ့လျား စာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

လက်ရှိတွင် မြောင်းမြ၌စုစုပေါင်းစာအုပ် ၆,၂၈၃ အုပ်ကိုစာရင်းပြုစုထားရှိပြီးငှားရမ်းလည်ပတ်လျှက်ရှိပါသည်။

V.A အသင်းဝင်

မြောင်းမြ တွင် - ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ(၃,၉၈၀) ဦးအသင်းဝင်ရှိပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလနှင့်စာလျှင် အဖွဲ့ဝင် (၂.၆)%တိုးလာပါသည်။ ကျွန်ုပ်တို့သည် မြောင်းမြတွင် ရပ်ရွာ၏ ထောက်ပံ့ကူညီမှု အပြည့်အဝ ရရှိပါသည်။

V.B စာအုပ်ငှားရမ်းမှု

မြောင်းမြ - (၃,၀၅၀) ကြိမ်

ဒီဇင်ဘာလအတွင်း ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေခြင်းကြောင့် စာအုပ်ငှားရမ်းမှု အနေဖြင့် ၂၀၁၆ နိုဝင်ဘာလနှင့် နှိုင်းစာပါက (၁၈)% လျော့နည်းသွားပါသည်။ လုပ်ငန်းစတင်သော ဖေဖော်ဝါရီ ၂၀၁၆ မှစပြီး (၁၁-လအတွင်း) စုစုပေါင်းစာအုပ် (၃၃,၈၁၃)ကို လူထုကငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှု အကြိမ်ရေ(၃,၀၇၃)ရှိပြီး ပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၅.၃၈ ကြိမ်ငှားရမ်းမှုရှိပါသည်။

မြောင်းမြ မှ လက်ရှိစာအုပ်ငှားရမ်းလည်ပတ်မှုဆောင်ရွက်နေသောကျေးရွာအရေအတွက်ကိုအောက်တွင်ဖော်ပြထားပါသည်။

လက်ရှိကျေးရွာများ MBL - မြောင်းမြ	
MBL - ဘတ်စ်	၂၁ ရွာ
ထပ်ဆင့်ငှားငှာနွဲ့	၁၀ ရွာ
ကျေးရွာစုစုပေါင်း	၃၁ ရွာ

VI.အင်းစိန်ရွှေ့လျားစာကြည့်တိုက် လုပ်ငန်းလည်ပတ်မှု

လက်ရှိတွင် အင်းစိန်၌စာအုပ် (၉,၀၃၁)အုပ်ကို စာရင်းပြုစုထားရှိပြီး ငှားရမ်းလည်ပတ်လျှက်ရှိပါသည်။

VI.A အသင်းဝင်

အင်းစိန် - (၈,၀၇၂)ဦး

၂၀၁၆ နိုဝင်ဘာလနှင့်စာလျှင် အဖွဲ့ဝင် (၂)%တိုးလာပါသည်။

VI.B စာအုပ်ငှားရမ်းမှု


အင်းစိန် - (၄,၀၄၆) ကြိမ်

ဒီဇင်ဘာလအတွင်း ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေခြင်းကြောင့် စာအုပ်ငှားရမ်းမှု အနေဖြင့် ၂၀၁၆ နိုဝင်ဘာလနှင့် နှိုင်းစာပါက (၂၉)% လျော့နည်းသွားပါသည်။ လုပ်ငန်းစတင်သော ဩဂုတ်လ ၂၀၁၆ မှစပြီး (၅-လအတွင်း) စုစုပေါင်းစာအုပ် (၂၃,၅၃၂)ကို လူထုကငှားရမ်းခဲ့ပါသည်။ ထို့ကြောင့် တစ်လပျမ်းမျှ စာအုပ်ငှားရမ်းမှု အကြိမ်ရေ(၄,၇၀၆)ရှိပြီး ပျမ်းမျှအားဖြင့် စာအုပ်တစ်အုပ်လျှင် ၂.၆ ကြိမ် ခန့်ငှားရမ်းလည်ပတ်မှုရှိပါသည်။


အင်းစိန် မှ လက်ရှိစာအုပ်ငှားရမ်းလည်ပတ်မှုဆောင်ရွက်နေသောကျေးရွာအရေအတွက်ကိုအောက်တွင်ဖော်ပြထားပါသည်။

လက်ရှိကျေးရွာများ MBL - အင်းစိန်	
MBL - ဘတ်စ်	၂၅ ရွာ
ထပ်ဆင့်ငှားငြာနွဲ့	၁၀ ရွာ
ကျေးရွာစုစုပေါင်း	၃၅ ရွာ


၂၀၁၆ ဇန်နဝါရီလမှစပြီး လက်ရှိအဖွဲ့ဝင်ဦးရေ၊ ငှားရမ်းလည်ပတ်မှုနှုန်းထားတို့ကိုပြသည့် အောက်ပါဇယားကွက်များကို ကျေးဇူးပြုပြီးကြည့်ပါ။



MBL: Monthly Total Circulation Status at Various Centres for Past One Year



Average Monthly Circulation Status



VII. အခြားလုပ်ငန်းများ

VII.A .ကွန်ပျူတာသင်တန်းများ

အောက်ပါဇယားသည် အခြေခံအိုင်စီတီသင်တန်းကိုလက်ရှိတက်ရောက်နေသည့် သင်တန်းသားအရေအတွက်နှင့် သင်တန်းပြီးသွားသောသင်တန်းသားအရေအတွက်တို့ကိုဖော်ပြပါသည်။

ရွေ့လျားစာကြည့်တိုက်များရှိကွန်ပျူတာသင်တန်းများ

စဉ်	စာကြည့်တိုက် နာမည်	လက်ရှိအမှတ်စဉ်	စာရင်းသွင်း သင်တန်း သားအရေ အတွက်	ပြီးခဲ့သောသင် တန်းအမှတ် စဉ်များ	သင်တန်း တက် ရောက်သူအ ရေအတွက်	သင်တန်း ပြီးမြောက်သူ အရေအတွက်	မှတ်ချက်
၁	ကျော့မှူး	အမှတ်စဉ် - ၁၇	၉၇၈	အမှတ်စဉ် - ၁၆	၉၇၈	၇၀၃	သင်တန်း အမှတ်စဉ်-၁၇ တက်ရောက်ဆဲ
၂	နေပြည်တော်	အမှတ်စဉ် - ၃	၆၅	အမှတ်စဉ် - ၃	၆၅	၃၄	
၃	ကလေး	အမှတ်စဉ် - ၅	၁၅၀	အမှတ်စဉ် - ၄	၁၅၀	၁၃၉	
၄	နတ်မောက်	အမှတ်စဉ် - ၇	၁၂၄	အမှတ်စဉ် - ၆	၁၂၄	၁၁၃	
၅	မြောင်းမြ	အမှတ်စဉ် - ၄	၁၃၄	အမှတ်စဉ် - ၃	၁၃၄	၉၃	သင်တန်း အမှတ်စဉ်-၄ တက်ရောက်ဆဲ
၆	အင်းစိန်	အမှတ်စဉ် - ၂	၄၀	အမှတ်စဉ် - ၁	၄၀	၂၀	သင်တန်း အမှတ်စဉ်-၂ တက်ရောက်ဆဲ
			၁၄၉၁		၁၄၉၁	၁၁၀၂	

VII.B. အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

အသစ်ပြင်ဆင်ပြီးစီးသွားသောအင်းစိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် အခြေခံကွန်ပျူတာသင်တန်းများ ကျင်းပခြင်း၊ အင်းစိန်မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဖတ်ပိုင်းဆွေးနွေးပွဲများကို နှစ်ပတ်လျှင်တစ်ကြိမ် စနေနေ့ (၂) နာရီတွင် ပုံမှန်ကျင်းပခြင်းနှင့် လူကုန်ကူးမှတားဆီးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကလေးများအတွက် ပုံပြောပြိုင်ပွဲများ ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခြင်း တို့ကိုစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

စာကြည့်တိုက်လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူ (၁၃)ဦးကလည်း စေတနာ့ဝန်ထမ်း အဖြစ်တစ်ပတ်လျှင်တစ်ရက် ရွေ့လျားစာကြည့်တိုက်နှင့် လူထုအခြေပြုလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသည့်အပြင် အင်းစိန်မြို့နယ်တွင်းရှိ စာရေးဆရာအသင်း၊ လူထုအကျိုးပြု အဖွဲ့ဝင်များ၊ စေတနာရှင်များ ပူးပေါင်း၍ အင်းစိန်မြို့ ၁၁၄ နှစ်မြောက်နှစ်ပတ်လည် အင်းစိန်မော်ကွန်းပြပွဲအတွက် အစည်းအဝေးပွဲများကျင်းပပြီး လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးတို့ကို ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့ပါသည်။

နိဂုံးချုပ်ရပါကရွေ့လျားစာကြည့်တိုက်စီမံကိန်းနှင့် လုပ်ငန်းလည်ပတ်ရာနေရာအားလုံးရှိ ယင်း၏အမျိုးမျိုးသော ပြုဖွယ်ဆောင်တာများကို ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆောင်ရွက်လည်ပတ်နေပါသည်။

လေးစားစွာဖြင့်



ဒေါက်တာသန့်သော်ကောင်း
အမှုဆောင်ကော်မတီအဖွဲ့ဝင်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း